

ရှင်ယောင် န၊ <shin yaun> 伪僧, 犯戒僧
 ရှင်ရှင် မသ၊ <shin shin> (女) 答应声: က။မခင်မြင့်။ခ။ ~ ။
 甲, 玛钦敏! 乙, 哎!
 ရှင်ရှင် ကဝ၊ <shin shin> (流水声) 淙淙, 潺潺
 ရှင်လူထွက် I န၊ <shin lu dwet> 还俗的沙弥 II က၊ <shin lu htwet> 沙弥还俗
 ရှင်လေးပါး န၊ <shin lei: ba:> 阿瓦王朝时代的四名 高僧
 文学家: ရှင်မဟာသီလဝံသ၊ ရှင်ဥတ္တမကျော်၊ ရှင်ခေမာ၊ ရှင်အုံးညို
 ရှင်လိင်ပြန် က၊ <shin lein byan> 还俗
 ရှင်လောင်း န၊ <shin laun:> 将剃度为僧的男孩
 ရှင်လောင်းရတု န၊ <shin laun: y-du> = ရှိုးလိုက်ရတု
 ရှင်လောင်းလှည့် က၊ <shin laun: hle> 剃度为僧之前, 抬着
 该男孩及布施物游行
 ရှင်သာမဏေ န၊ <shin tha m-nei> 沙弥
 ရှင်သာမဏေပြု က၊ <shin tha m-nei pyu> = ရှင်ပြု
 ရှင်သေမင်း န၊ <shin thei min:> 死神
 ရှင်သိုး န၊ <shin dho:> 犯戒规之僧, 恶僧
 ရှင်သံ န၊ <shin dhan> 白金, 铂
 ရှင်သန် နဝ၊ <shin than> 茁壮, 壮实: အတော် ~ တဲ့သစ်ပင်
 很茁壮的树 / မိသားစုဝတ်စားပုံပို ~ စေရမည်။ 要发扬象
 一家人那样相互友爱的精神。
 ရှင်သွမ်း န၊ <shin thun: / shin thwan:> 恶僧
 ရှင်း I နဝ၊ <shin:> ①清楚, 清晰: ဦးခေါင်းကမကြည်မလင်း၊
 စိတ်ကမ ~ မလင်းဖြစ်နေသည်။ 头昏脑胀, 心烦意乱。②
 (人)少, 清静: လူစုလူဝေး ~ သွားသည့်တိုင်အောင် 一直等
 到人群散了以后…… ③明白, 易懂: စိစာမ ~ ဘူး။ 这文
 章含义不清。④清爽: ခံတွင်း ~ သည်။ 口内清爽。 II က၊
 <shin:> ①清扫, 清除, 整理, 整顿: စားပွဲပေါ်ကစည်းတွေကို
 ~ အောင်လုပ်ပါ။ 把桌子上的东西整理一下。 / အမှိုက် ~
 ထားပါ။ 请清扫一下。②清理(账目): ငွေစာရင်း ~ သည်။
 清账。③解决(问题): ပြဿနာ ~ သွားပြီ။ 问题解决了。
 III န၊ <shin:> 碧玉上的黑色花纹
 ရှင်းကြော့ နဝ၊ <shin: kyaw> = ကြော့ရှင်း
 ရှင်းကွာ က၊ <shin: kwa> = ကွာရှင်း
 ရှင်းတမ်း န၊ <shin: dan:> ①写给上级报告的要点, 摘要,
 简报 ②物资清单, 清理好的账目: ~ ချုပ် 总账, 结
 账 / ~ ထုတ် 开清单
 ရှင်းပြ က၊ <shin: pya> 解释, 解说: အဓိပ္ပါယ်ကို ~ သည်။
 解释(词句的)含义。
 ရှင်းရှင်း ကဝ၊ <shin: shin:> ①清楚: ~ ပြောစမ်းပါ။ 讲清
 楚点。②有条有理: စာအုပ်တွေ ~ ထားပါ။ 把书放整齐。
 / အလုပ် ~ လုပ်သည်။ 办事有条理。③不接近, 不沾边
 儿: သူတို့နဲ့ကင်းကင်း ~ နေပါ။ 别跟他们沾边。④完全,
 彻底, 直截了当: မပြောလဲ ~ ပြောလဲဘွင်းဘွင်း၊ 不说就干

脆别说, 要说就直截了当地说。 / ရောဂါ ~ ကြီးမပျောက်
 သေးဘူး။ 病还没全好。
 ရှင်းရှင်းဘွင်းဘွင်း ကဝ၊ <shin: shin: bwin: bwin:> 开门见
 山, 直截了当
 ရှင်းလင်း I နဝ၊ <shin: lin:> ①清楚: ဤအချက် ~ ကွဲပြား
 ပါ၏။ 这一点很清楚。②简单, 容易: နေရောင်ခြည်အားသုံး
 ဘက်ထရီများ၏တည်ဆောက်ပုံမှာအလွန် ~ လွယ်ကူပါ၏။ 太阳能
 干电池的构造相当简单。 II က၊ ①清理, 清除: အမှိုက်
 ပုံကို ~ တယ်။ 清除垃圾堆。 / ရန်သူကို ~ သုတ်သင်သည်။ 消
 灭敌人。②说明, 阐明, 解释: အတွေ့အကြုံ ~ ပဲ့ 经验介
 绍会。 / အခြေအနေများကို ~ တင်ပြနေ၏။ 正在介绍形势。
 ရှောင် က၊ <shaun> ①避免, 回避, 逃避 远处: စစ်ဘေး ~
 သည်။ 躲避战祸。 / ခေါင်း ~ သည်။ 逃避责任。 / မတွေ့ချင်လို့
 ~ နေသည်။ 因不想见, 故意回避。②忌讳, 忌口, 忌嘴:
 ဝက်သား ~ ရသည်။ 应忌食猪肉。 / အရက်ကိုလုံးလုံး ~ ရမယ်။
 严禁喝酒。③躲闪: ဝားနှင့်ခတ်လိုက်တာကို ~ လိုက်သည်။
 避开砍过来的一刀。
 ရှောင်ကင်း က၊ <shaun kin:> 禁忌, 避免
 ရှောင်ကြဉ် က၊ <shaun kyin> 躲避, 躲开, 戒: မှားယွင်းတတ်
 သည့်အချက်များကို ~ ရလေသည်။ 谨防容易出错之点。 /
 မာနကြီးမှုလောကြီးမှုကို ~ ကြရမယ်။ 戒骄戒躁。 / လူယုတ်
 မာကို ~ ရမည်။ 要与小人敬而远之。
 ရှောင်ကွင်း က၊ <shaun kwin:> 躲开: သို့မှသာလျှင်ဘေးရန်ကို
 ~ နိုင်ကြမည်ဖြစ်သည်။ 只有这样才能避开灾祸。
 ရှောင်ခွာ က၊ <shaun khwa> 躲避, 躲开, 避免, 回避
 ရှောင်တခင် ကဝ၊ <shaun t-khin> 突然, 意外地
 ရှောင်တခင်ခွင့် န၊ <shaun t-khin khwin> 事假(缅甸政府
 规定一年可请十天事假, 但一次不能超过三天。): တနင်္ဂနွေ
 မှာ ~ ဝရက်ရသည်။ 一年允许请的事假十天。
 ရှောင်တိမ်း က၊ <shaun tein:> 躲避, 回避
 ရှောင်ပန်း က၊ <shaun pon:> 躲藏, 躲避
 ရှောင်ဖယ် / ရှောင်ဖည် က၊ <shaun phe> 躲避, 躲开, 回避,
 避开
 ရှောင်ဖယ်ဖယ် ကဝ၊ <shaun phe be> 躲躲闪闪, 退缩, 躲避:
 အရေးရှိတော့ ~ လုပ်တယ်။ 一到紧要关头, 他就躲躲闪闪。
 ရှောင်ရှား က၊ <shaun sha:> 躲避, 回避: အဓိပ္ပါယ်မဲ့ပြောဆို
 မှုကို ~ ရမည်။ 避免说空话。 / သူ့ကိုအဝေးကြီးက ~ ကြ
 လေသည်။ 大家远远地躲开他。
 ရှောင်ရှဲ က၊ <shaun she:> 躲开, 避开
 ရှောင်လွှဲ က၊ <shaun hlwe:> 躲避, 推卸, 推脱(责任): နိုင်ငံ
 သားတိုင်းမ ~ နိုင်သောတာဝန်ဖြစ်သည်။ 公民的不可推卸的
 责任。
 ရှောင်သွေ က၊ <shaun thwei> = ရှောင်ကြဉ်
 ရှောင် I ဝ၊ <shaun:> (诗) 诗歌中补足字数用的虚词